

**BABAD ARYA PINATIH 02**  
*Pusat Dokumentasi*  
*Dinas Kebudayaan Provinsi Bali*





**BABAD ARYA PINATIH 02**

Pusat Dokumentasi  
Dinas Kebudayaan Provinsi Bali

23	2	B
----	---	---

Handwritten text in Balinese script on a palm leaf manuscript, divided into two columns.

23	3	A
----	---	---

Handwritten text in Balinese script on a palm leaf manuscript, divided into two columns.





**BABAD ARYA PINATHI 02**  
 Pusat Dokumentasi  
 Dinas Kebudayaan Provinsi Bali

5  
 B

ສິລິປະສູງ ກາ ທຸງ ມາ ຫລື ກາ ທຸງ ມາ ຫລື ກາ ທຸງ ມາ  
 ທຸງ ມາ ທຸງ ມາ ທຸງ ມາ ທຸງ ມາ ທຸງ ມາ ທຸງ ມາ  
 ທຸງ ມາ ທຸງ ມາ ທຸງ ມາ ທຸງ ມາ ທຸງ ມາ ທຸງ ມາ  
 ທຸງ ມາ ທຸງ ມາ ທຸງ ມາ ທຸງ ມາ ທຸງ ມາ ທຸງ ມາ

ທຸງ ມາ ທຸງ ມາ ທຸງ ມາ ທຸງ ມາ ທຸງ ມາ ທຸງ ມາ  
 ທຸງ ມາ ທຸງ ມາ ທຸງ ມາ ທຸງ ມາ ທຸງ ມາ ທຸງ ມາ  
 ທຸງ ມາ ທຸງ ມາ ທຸງ ມາ ທຸງ ມາ ທຸງ ມາ ທຸງ ມາ

6  
 A

ທຸງ ມາ ທຸງ ມາ ທຸງ ມາ ທຸງ ມາ ທຸງ ມາ ທຸງ ມາ  
 ທຸງ ມາ ທຸງ ມາ ທຸງ ມາ ທຸງ ມາ ທຸງ ມາ ທຸງ ມາ  
 ທຸງ ມາ ທຸງ ມາ ທຸງ ມາ ທຸງ ມາ ທຸງ ມາ ທຸງ ມາ

ທຸງ ມາ ທຸງ ມາ ທຸງ ມາ ທຸງ ມາ ທຸງ ມາ ທຸງ ມາ  
 ທຸງ ມາ ທຸງ ມາ ທຸງ ມາ ທຸງ ມາ ທຸງ ມາ ທຸງ ມາ  
 ທຸງ ມາ ທຸງ ມາ ທຸງ ມາ ທຸງ ມາ ທຸງ ມາ ທຸງ ມາ











BABAD ARYA PINATIH 02

Pusat Dokumentasi  
Dinas Kebudayaan Provinsi Bali

10	10	10	10
B	B	B	B

Handwritten text in Balinese script on a palm leaf manuscript strip, divided into two columns.

11	11	11	11
A	A	A	A

Handwritten text in Balinese script on a palm leaf manuscript strip, divided into two columns.



**BABAD ARYA PINATIH 02**

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali

12 B	<p>12 B</p> <p>12 B</p>	<p>12 B</p>
---------	---------------------------------	-----------------

13 A	<p>13 A</p>	<p>13 A</p>
---------	-----------------	-----------------

BABAD ARYA PINATIH 02

Pusat Dokumentasi  
Dinas Kebudayaan Provinsi Bali

13
B

Handwritten text in Balinese script on a palm leaf manuscript strip.

14
A

Handwritten text in Balinese script on a palm leaf manuscript strip.











BABAD ARYA PINATIH 02

Pusat Dokumentasi  
Dinas Kebudayaan Provinsi Bali

18	B	18	B	18	B

18 B

18 B

18 B

19	A	19	A	19	A

19 A

19 A


19 A



BABAD ARYA PINATIH 02


Pusat Dokumentasi

Dinas Kebudayaan Provinsi Bali



...  
 ...  
 ...  
 ...

...  
 ...  
 ...  
 ...



...  
 ...  
 ...  
 ...

...  
 ...  
 ...  
 ...



**BABAD ARYA PINATIH 02**

Pusat Dokumentasi  
Dinas Kebudayaan Provinsi Bali

22  
B

Handwritten text in Balinese script on a palm leaf manuscript strip. The text is arranged in two columns, with a small decorative mark at the top left and a hole on the right side.

23  
A

Handwritten text in Balinese script on a palm leaf manuscript strip. The text is arranged in two columns, with a small decorative mark at the top left and a hole on the right side.











BABAD ARYA PINATIH 02

Pusat Dokumentasi  
Dinas Kebudayaan Provinsi Bali

27	B	<p>         27          B          27          B       </p>	<p>         27          B          27          B       </p>	<p>         27          B          27          B       </p>
			<p>         27          B          27          B       </p>	<p>         27          B          27          B       </p>

28	A	<p>         28          A          28          A       </p>	<p>         28          A          28          A       </p>	<p>         28          A          28          A       </p>
			<p>         28          A          28          A       </p>	<p>         28          A          28          A       </p>







BABAD ARYA PINATIH 02

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali

31	B

Handwritten text in Balinese script on a palm leaf manuscript strip, divided into two columns by a central hole.

32	A

Handwritten text in Balinese script on a palm leaf manuscript strip, divided into two columns by a central hole.









BABAD ARYA PINATIH 02

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali

35

35

B

35B

Handwritten Balinese script on a palm leaf, starting with a small circular mark.

Handwritten Balinese script on a palm leaf, continuing the text from the previous leaf.

36

36

A

36A

Handwritten Balinese script on a palm leaf, starting with a small circular mark.

Handwritten Balinese script on a palm leaf, continuing the text from the previous leaf.



**BABAD ARYA PINATIH 02**

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali

37	37
	B

<sup>37</sup> 37 B  
 ...  
 ...  
 ...  
 ...

38	38
	A

38 A  
 ...  
 ...  
 ...



**BABAD ARYA PINATIH 02**

Pusat Dokumentasi  
Dinas Kebudayaan Provinsi Bali

39

Handwritten text in Balinese script on a palm leaf manuscript. The text is arranged in two columns, with a hole for binding on the right side of each leaf. The script is finely etched into the surface of the dried leaf.

40

Handwritten text in Balinese script on a palm leaf manuscript. The text is arranged in two columns, with a hole for binding on the right side of each leaf. The script is finely etched into the surface of the dried leaf.







# BABAD ARYA PINATIH 02

Pusat Dokumentasi  
 Dinas Kebudayaan Provinsi Bali

43  
 42  
 B

Handwritten Balinese script on the left portion of palm leaf 42.

Handwritten Balinese script on the right portion of palm leaf 42.

43  
 43  
 A

Handwritten Balinese script on the left portion of palm leaf 43.

Handwritten Balinese script on the right portion of palm leaf 43.

**BABAD ARYA PINATIH 02**

Pusat Dokumentasi  
Dinas Kebudayaan Provinsi Bali

ꦪ꦳	43
	B

30  
 ...  
 ...  
 ...

...  
 ...  
 ...

88	44
	A

...  
 ...  
 ...

...  
 ...  
 ...





**BABAD ARYA PINATIH 02**

Pusat Dokumentasi  
Dinas Kebudayaan Provinsi Bali

46  
B

36  
ယုဒျဏ်ပိလ္လရာဇာဒါနိပဗ္ဗာနာဒါနာ နိယာပကဏ္ဍိ နိယာပျ နိ  
ဒုဂါနိယုဒျဏ်ပိလ္လရာဇာဒါနိပိနိယာဇာဒိယာဇာပိတ္တုဗ္ဗိရာနိယာပျ  
ဒုဒုဂါနိယုဒျဏ်ပိလ္လရာဇာဒါနိပိနိယာဇာဒိယာဇာပိတ္တုဗ္ဗိရာနိယာ  
ဒုဒုဂါနိယုဒျဏ်ပိလ္လရာဇာဒါနိပိနိယာဇာဒိယာဇာပိတ္တုဗ္ဗိရာနိယာ

46  
ပိနိယာဇာဒိယာဇာပိတ္တုဗ္ဗိရာနိယာပျ နိယာပျ နိယာပျ နိယာပျ  
ဒုဒုဂါနိယုဒျဏ်ပိလ္လရာဇာဒါနိပိနိယာဇာဒိယာဇာပိတ္တုဗ္ဗိရာနိယာ  
ဒုဒုဂါနိယုဒျဏ်ပိလ္လရာဇာဒါနိပိနိယာဇာဒိယာဇာပိတ္တုဗ္ဗိရာနိယာ  
ဒုဒုဂါနိယုဒျဏ်ပိလ္လရာဇာဒါနိပိနိယာဇာဒိယာဇာပိတ္တုဗ္ဗိရာနိယာ

47  
A

47  
ပိလ္လရာဇာဒါနိပိနိယာဇာဒိယာဇာပိတ္တုဗ္ဗိရာနိယာပျ နိယာပျ နိယာပျ  
ဒုဒုဂါနိယုဒျဏ်ပိလ္လရာဇာဒါနိပိနိယာဇာဒိယာဇာပိတ္တုဗ္ဗိရာနိယာ  
ဒုဒုဂါနိယုဒျဏ်ပိလ္လရာဇာဒါနိပိနိယာဇာဒိယာဇာပိတ္တုဗ္ဗိရာနိယာ  
ဒုဒုဂါနိယုဒျဏ်ပိလ္လရာဇာဒါနိပိနိယာဇာဒိယာဇာပိတ္တုဗ္ဗိရာနိယာ

47  
ပိလ္လရာဇာဒါနိပိနိယာဇာဒိယာဇာပိတ္တုဗ္ဗိရာနိယာပျ နိယာပျ နိယာပျ  
ဒုဒုဂါနိယုဒျဏ်ပိလ္လရာဇာဒါနိပိနိယာဇာဒိယာဇာပိတ္တုဗ္ဗိရာနိယာ  
ဒုဒုဂါနိယုဒျဏ်ပိလ္လရာဇာဒါနိပိနိယာဇာဒိယာဇာပိတ္တုဗ္ဗိရာနိယာ  
ဒုဒုဂါနိယုဒျဏ်ပိလ္လရာဇာဒါနိပိနိယာဇာဒိယာဇာပိတ္တုဗ္ဗိရာနိယာ





**BABAD ARYA PINATIH 02**

Pusat Dokumentasi  
Dinas Kebudayaan Provinsi Bali

85	48
	B

Handwritten text in Balinese script on a palm leaf manuscript strip, divided into two columns by a central hole.

85	49
	A

Handwritten text in Balinese script on a palm leaf manuscript strip, divided into two columns by a central hole.

BABAD ARYA PINATIH 02

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali

85

49

B

Handwritten Balinese script on the left side of the palm leaf manuscript fragment.

Handwritten Balinese script on the right side of the palm leaf manuscript fragment.

90

50

A

Handwritten Balinese script on the left side of the palm leaf manuscript fragment.

Handwritten Balinese script on the right side of the palm leaf manuscript fragment.

**BABAD ARYA PINATIH 02**

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali

90

50

B

၈၀  
ဥပဒေကျမ်းဂါးမိမိကမ္ဘာကို ဝိသုဒ္ဓါ ဟူ၍ ဟော  
တော်မူ၍ ဝိသုဒ္ဓါ ဟူ၍ ဝိသုဒ္ဓါ ဟူ၍ ဝိသုဒ္ဓါ ဟူ၍ ဝိသုဒ္ဓါ  
ဟူ၍ ဝိသုဒ္ဓါ ဟူ၍ ဝိသုဒ္ဓါ ဟူ၍ ဝိသုဒ္ဓါ ဟူ၍ ဝိသုဒ္ဓါ  
ဟူ၍ ဝိသုဒ္ဓါ ဟူ၍ ဝိသုဒ္ဓါ ဟူ၍ ဝိသုဒ္ဓါ ဟူ၍ ဝိသုဒ္ဓါ

ဥပဒေကျမ်းဂါးမိမိကမ္ဘာကို ဝိသုဒ္ဓါ ဟူ၍ ဟော  
တော်မူ၍ ဝိသုဒ္ဓါ ဟူ၍ ဝိသုဒ္ဓါ ဟူ၍ ဝိသုဒ္ဓါ ဟူ၍ ဝိသုဒ္ဓါ  
ဟူ၍ ဝိသုဒ္ဓါ ဟူ၍ ဝိသုဒ္ဓါ ဟူ၍ ဝိသုဒ္ဓါ ဟူ၍ ဝိသုဒ္ဓါ  
ဟူ၍ ဝိသုဒ္ဓါ ဟူ၍ ဝိသုဒ္ဓါ ဟူ၍ ဝိသုဒ္ဓါ ဟူ၍ ဝိသုဒ္ဓါ

91

51

A

ဥပဒေကျမ်းဂါးမိမိကမ္ဘာကို ဝိသုဒ္ဓါ ဟူ၍ ဟော  
တော်မူ၍ ဝိသုဒ္ဓါ ဟူ၍ ဝိသုဒ္ဓါ ဟူ၍ ဝိသုဒ္ဓါ ဟူ၍ ဝိသုဒ္ဓါ  
ဟူ၍ ဝိသုဒ္ဓါ ဟူ၍ ဝိသုဒ္ဓါ ဟူ၍ ဝိသုဒ္ဓါ ဟူ၍ ဝိသုဒ္ဓါ  
ဟူ၍ ဝိသုဒ္ဓါ ဟူ၍ ဝိသုဒ္ဓါ ဟူ၍ ဝိသုဒ္ဓါ ဟူ၍ ဝိသုဒ္ဓါ

ဥပဒေကျမ်းဂါးမိမိကမ္ဘာကို ဝိသုဒ္ဓါ ဟူ၍ ဟော  
တော်မူ၍ ဝိသုဒ္ဓါ ဟူ၍ ဝိသုဒ္ဓါ ဟူ၍ ဝိသုဒ္ဓါ ဟူ၍ ဝိသုဒ္ဓါ  
ဟူ၍ ဝိသုဒ္ဓါ ဟူ၍ ဝိသုဒ္ဓါ ဟူ၍ ဝိသုဒ္ဓါ ဟူ၍ ဝိသုဒ္ဓါ  
ဟူ၍ ဝိသုဒ္ဓါ ဟူ၍ ဝိသုဒ္ဓါ ဟူ၍ ဝိသုဒ္ဓါ ဟူ၍ ဝိသုဒ္ဓါ

BABAD ARYA PINATIH 02

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali

51  
B

Handwritten text in Balinese script on a palm leaf, consisting of two columns of text.

52  
A

Handwritten text in Balinese script on a palm leaf, consisting of two columns of text.





BABAD ARYA PINATIH 02

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali

98	54
	B

Handwritten Balinese script on a palm leaf manuscript strip, divided into two columns by a central hole. The text is written in a traditional script.

99	55
	A

Handwritten Balinese script on a palm leaf manuscript strip, divided into two columns by a central hole. The text is written in a traditional script.

BABAD ARYA PINATIH 02

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali

55  
B  
99

၅၅  
ပဉ္စမိယာယျ ပါကထိ၎ ဝေပုတ္တမန္တလူဝေပိယူကော ဝိပိက္ခတ္တဉ္စ  
ပိက္ခတ္တိယုတ္တပယံ ပိက္ခတ္တိယူကော ဝေပုတ္တပယံ ပိက္ခတ္တိယူ  
ပိက္ခတ္တိယူကော ပိက္ခတ္တိယူကော ပိက္ခတ္တိယူကော ပိက္ခတ္တိယူ  
ပိက္ခတ္တိယူကော ပိက္ခတ္တိယူကော ပိက္ခတ္တိယူကော ပိက္ခတ္တိယူ

၅၅  
ပဉ္စမိယာယျ ပါကထိ၎ ဝေပုတ္တမန္တလူဝေပိယူကော ဝိပိက္ခတ္တဉ္စ  
ပိက္ခတ္တိယုတ္တပယံ ပိက္ခတ္တိယူကော ဝေပုတ္တပယံ ပိက္ခတ္တိယူ  
ပိက္ခတ္တိယူကော ပိက္ခတ္တိယူကော ပိက္ခတ္တိယူကော ပိက္ခတ္တိယူ  
ပိက္ခတ္တိယူကော ပိက္ခတ္တိယူကော ပိက္ခတ္တိယူကော ပိက္ခတ္တိယူ

56  
A  
96

၅၆  
ပဉ္စမိယာယျ ပါကထိ၎ ဝေပုတ္တမန္တလူဝေပိယူကော ဝိပိက္ခတ္တဉ္စ  
ပိက္ခတ္တိယုတ္တပယံ ပိက္ခတ္တိယူကော ဝေပုတ္တပယံ ပိက္ခတ္တိယူ  
ပိက္ခတ္တိယူကော ပိက္ခတ္တိယူကော ပိက္ခတ္တိယူကော ပိက္ခတ္တိယူ  
ပိက္ခတ္တိယူကော ပိက္ခတ္တိယူကော ပိက္ခတ္တိယူကော ပိက္ခတ္တိယူ

၅၆  
ပဉ္စမိယာယျ ပါကထိ၎ ဝေပုတ္တမန္တလူဝေပိယူကော ဝိပိက္ခတ္တဉ္စ  
ပိက္ခတ္တိယုတ္တပယံ ပိက္ခတ္တိယူကော ဝေပုတ္တပယံ ပိက္ခတ္တိယူ  
ပိက္ခတ္တိယူကော ပိက္ခတ္တိယူကော ပိက္ခတ္တိယူကော ပိက္ခတ္တိယူ  
ပိက္ခတ္တိယူကော ပိက္ခတ္တိယူကော ပိက္ခတ္တိယူကော ပိက္ခတ္တိယူ





BABAD ARYA PINATIH 02

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali

95

57

B

101

අනුමානවිකල්පිතආචාර්යවරුන්ගේදේශනාසාමාන්‍ය  
සම්ප්‍රදායකර්මාන්තකරණයකරනුදායකවීමකරණයකරනුදායක  
වීමකරණයකරණයකරණයකරණයකරණයකරණයකරණයකරණය  
කරණයකරණයකරණයකරණයකරණයකරණයකරණයකරණය

අනුමානවිකල්පිතආචාර්යවරුන්ගේදේශනාසාමාන්‍ය  
සම්ප්‍රදායකර්මාන්තකරණයකරනුදායකවීමකරණයකරණයකරණය  
කරණයකරණයකරණයකරණයකරණයකරණයකරණයකරණය  
කරණයකරණයකරණයකරණයකරණයකරණයකරණයකරණය

95

58

A

101

විකල්පිතආචාර්යවරුන්ගේදේශනාසාමාන්‍ය  
සම්ප්‍රදායකර්මාන්තකරණයකරනුදායකවීමකරණයකරණයකරණය  
කරණයකරණයකරණයකරණයකරණයකරණයකරණයකරණය  
කරණයකරණයකරණයකරණයකරණයකරණයකරණයකරණය

විකල්පිතආචාර්යවරුන්ගේදේශනාසාමාන්‍ය  
සම්ප්‍රදායකර්මාන්තකරණයකරනුදායකවීමකරණයකරණයකරණය  
කරණයකරණයකරණයකරණයකරණයකරණයකරණයකරණය  
කරණයකරණයකරණයකරණයකරණයකරණයකරණයකරණය





**BABAD ARYA PINATIH 02**

Pusat Dokumentasi  
Dinas Kebudayaan Provinsi Bali

60  
B

60  
Pancasila yang diadopsi oleh bangsa Indonesia sebagai dasar dan ideologi negara. Pancasila merupakan nilai-nilai luhur bangsa Indonesia yang berakar pada kebudayaan Hindu-Buddha, nilai-nilai keagamaan Islam, dan nilai-nilai adat-istiadat masyarakat Indonesia.

... yang diadopsi oleh bangsa Indonesia sebagai dasar dan ideologi negara. Pancasila merupakan nilai-nilai luhur bangsa Indonesia yang berakar pada kebudayaan Hindu-Buddha, nilai-nilai keagamaan Islam, dan nilai-nilai adat-istiadat masyarakat Indonesia.

61  
A

61  
... yang diadopsi oleh bangsa Indonesia sebagai dasar dan ideologi negara. Pancasila merupakan nilai-nilai luhur bangsa Indonesia yang berakar pada kebudayaan Hindu-Buddha, nilai-nilai keagamaan Islam, dan nilai-nilai adat-istiadat masyarakat Indonesia.

... yang diadopsi oleh bangsa Indonesia sebagai dasar dan ideologi negara. Pancasila merupakan nilai-nilai luhur bangsa Indonesia yang berakar pada kebudayaan Hindu-Buddha, nilai-nilai keagamaan Islam, dan nilai-nilai adat-istiadat masyarakat Indonesia.



**BABAD ARYA PINATIH 02**  
 Pusat Dokumentasi  
 Dinas Kebudayaan Provinsi Bali

63 B	62
	B

၁ ငွေဗွားတုလၢပၢရၢပိလၢမၤဝဲၤပုၤတၢ်တုၤတုၤတုၤတုၤတုၤတုၤတုၤတုၤ  
 တၢ်ပၤပၤပၤတုၤတုၤတုၤတုၤတုၤတုၤတုၤတုၤတုၤတုၤတုၤတုၤတုၤ  
 တၢ်ပၤပၤတုၤတုၤတုၤတုၤတုၤတုၤတုၤတုၤတုၤတုၤတုၤတုၤ  
 တၢ်ပၤပၤတုၤတုၤတုၤတုၤတုၤတုၤတုၤတုၤတုၤတုၤတုၤတုၤ

တၢ်ပၤပၤတုၤတုၤတုၤတုၤတုၤတုၤတုၤတုၤတုၤတုၤတုၤတုၤ  
 တၢ်ပၤပၤတုၤတုၤတုၤတုၤတုၤတုၤတုၤတုၤတုၤတုၤတုၤတုၤ  
 တၢ်ပၤပၤတုၤတုၤတုၤတုၤတုၤတုၤတုၤတုၤတုၤတုၤတုၤတုၤ  
 တၢ်ပၤပၤတုၤတုၤတုၤတုၤတုၤတုၤတုၤတုၤတုၤတုၤတုၤတုၤ

63 A	63
	A

၁ ငွေဗွားတုလၢပၢရၢပိလၢမၤဝဲၤပုၤတၢ်တုၤတုၤတုၤတုၤတုၤ  
 တၢ်ပၤပၤတုၤတုၤတုၤတုၤတုၤတုၤတုၤတုၤတုၤတုၤတုၤတုၤ  
 တၢ်ပၤပၤတုၤတုၤတုၤတုၤတုၤတုၤတုၤတုၤတုၤတုၤတုၤတုၤ  
 တၢ်ပၤပၤတုၤတုၤတုၤတုၤတုၤတုၤတုၤတုၤတုၤတုၤတုၤတုၤ

၂ ပာ်တုၤတုၤတုၤတုၤတုၤတုၤတုၤတုၤတုၤတုၤတုၤတုၤတုၤ  
 တၢ်ပၤပၤတုၤတုၤတုၤတုၤတုၤတုၤတုၤတုၤတုၤတုၤတုၤတုၤ  
 တၢ်ပၤပၤတုၤတုၤတုၤတုၤတုၤတုၤတုၤတုၤတုၤတုၤတုၤတုၤ  
 တၢ်ပၤပၤတုၤတုၤတုၤတုၤတုၤတုၤတုၤတုၤတုၤတုၤတုၤတုၤ

BABAD ARYA PINATIH 02

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali

63

63

B

63

1. ...  
...  
...  
...  
...

...  
...  
...  
...  
...

64

64

A

...  
...  
...  
...  
...

...  
...  
...  
...  
...



BABAD ARYA PINATIH 02

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali

68

64

B

65

Handwritten Balinese script on the left side of palm leaf 64. The text is arranged in several lines, starting with a small number '65' written at the top left.

Handwritten Balinese script on the right side of palm leaf 64. The text continues the narrative from the left side.

69

65

A

Handwritten Balinese script on the left side of palm leaf 65. The text is arranged in several lines.

Handwritten Balinese script on the right side of palm leaf 65. The text continues the narrative from the left side.

**BABAD ARYA PINATIH 02**

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali

65

65

B

(65)

Handwritten text in Balinese script on the left side of palm leaf 65. The text is arranged in approximately four horizontal lines.

Handwritten text in Balinese script on the right side of palm leaf 65. The text is arranged in approximately four horizontal lines.

66

66

A

Handwritten text in Balinese script on the left side of palm leaf 66. The text is arranged in approximately four horizontal lines.

Handwritten text in Balinese script on the right side of palm leaf 66. The text is arranged in approximately four horizontal lines.

**BABAD ARYA PINATIH 02**

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali

66  
66  
66  
B

Handwritten Balinese script on a palm leaf manuscript. The text is arranged in two columns, with a small circular hole visible on the right side of the leaf. The script is finely etched into the surface of the dried leaf.

67  
67  
67  
A

Handwritten Balinese script on a palm leaf manuscript. The text is arranged in two columns, with a small circular hole visible on the right side of the leaf. The script is finely etched into the surface of the dried leaf.

BABAD ARYA PINATIH 02

Pusat Dokumentasi  
Dinas Kebudayaan Provinsi Bali

67  
B

Handwritten Balinese script on the left side of the palm leaf manuscript fragment 67B.

Handwritten Balinese script on the right side of the palm leaf manuscript fragment 67B.

68  
A

Handwritten Balinese script on the left side of the palm leaf manuscript fragment 68A.

Handwritten Balinese script on the right side of the palm leaf manuscript fragment 68A.





**BABAD ARYA PINATIH 02**

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali

70
B

Handwritten text in Balinese script on the left side of the palm leaf manuscript.

Handwritten text in Balinese script on the right side of the palm leaf manuscript.

71
A

Handwritten text in Balinese script on the left side of the palm leaf manuscript.

Handwritten text in Balinese script on the right side of the palm leaf manuscript.

**BABAD ARYA PINATIH 02**

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali

71  
B

Handwritten text in Balinese script on the left side of the palm leaf manuscript fragment.

Handwritten text in Balinese script on the right side of the palm leaf manuscript fragment.

72  
A

Handwritten text in Balinese script on the left side of the palm leaf manuscript fragment.

Handwritten text in Balinese script on the right side of the palm leaf manuscript fragment.



**BABAD ARYA PINATIH 02**

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali

පඤ්ච

72

B

සමුද්‍ර

සමුද්‍රයෙහි පවතින සතුන්ගේ නාමයන් සඳහා පුද්ගලිකව  
සමුද්‍රයෙහි පවතින සතුන්ගේ නාමයන් සඳහා පුද්ගලිකව  
සමුද්‍රයෙහි පවතින සතුන්ගේ නාමයන් සඳහා පුද්ගලිකව  
සමුද්‍රයෙහි පවතින සතුන්ගේ නාමයන් සඳහා පුද්ගලිකව

සමුද්‍රයෙහි පවතින සතුන්ගේ නාමයන් සඳහා පුද්ගලිකව  
සමුද්‍රයෙහි පවතින සතුන්ගේ නාමයන් සඳහා පුද්ගලිකව  
සමුද්‍රයෙහි පවතින සතුන්ගේ නාමයන් සඳහා පුද්ගලිකව  
සමුද්‍රයෙහි පවතින සතුන්ගේ නාමයන් සඳහා පුද්ගලිකව

පඤ්ච

73

A

සමුද්‍රයෙහි පවතින සතුන්ගේ නාමයන් සඳහා පුද්ගලිකව  
සමුද්‍රයෙහි පවතින සතුන්ගේ නාමයන් සඳහා පුද්ගලිකව  
සමුද්‍රයෙහි පවතින සතුන්ගේ නාමයන් සඳහා පුද්ගලිකව  
සමුද්‍රයෙහි පවතින සතුන්ගේ නාමයන් සඳහා පුද්ගලිකව

සමුද්‍රයෙහි පවතින සතුන්ගේ නාමයන් සඳහා පුද්ගලිකව  
සමුද්‍රයෙහි පවතින සතුන්ගේ නාමයන් සඳහා පුද්ගලිකව  
සමුද්‍රයෙහි පවතින සතුන්ගේ නාමයන් සඳහා පුද්ගලිකව  
සමුද්‍රයෙහි පවතින සතුන්ගේ නාමයන් සඳහා පුද්ගලිකව

**BABAD ARYA PINATIH 02**

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali

73
B

Handwritten text in Balinese script on a palm leaf, consisting of two columns of text.

74
A

Handwritten text in Balinese script on a palm leaf, consisting of two columns of text.

**BABAD ARYA PINATIH 02**

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali

74

74

B

...  
...  
...  
...  
...  
...  
...

...  
...  
...  
...  
...  
...  
...

75

75

A

...  
...  
...  
...  
...  
...  
...

...  
...  
...  
...  
...  
...  
...







BABAD ARYA PINATIH 02

Pusat Dokumentasi  
Dinas Kebudayaan Provinsi Bali

78

78

B

၁၂

၁၂၂၅ ခုနှစ် ဝါဆိုလပြည့်ကျော် ၁၂ ရက်နေ့ ဝမ်းနည်းစွာ  
တရားမဝင်စွာ ဝမ်းနည်းစွာ ဝမ်းနည်းစွာ ဝမ်းနည်းစွာ  
ဝမ်းနည်းစွာ ဝမ်းနည်းစွာ ဝမ်းနည်းစွာ ဝမ်းနည်းစွာ  
ဝမ်းနည်းစွာ ဝမ်းနည်းစွာ ဝမ်းနည်းစွာ ဝမ်းနည်းစွာ

၁၂၂၅ ခုနှစ် ဝါဆိုလပြည့်ကျော် ၁၂ ရက်နေ့ ဝမ်းနည်းစွာ  
တရားမဝင်စွာ ဝမ်းနည်းစွာ ဝမ်းနည်းစွာ ဝမ်းနည်းစွာ  
ဝမ်းနည်းစွာ ဝမ်းနည်းစွာ ဝမ်းနည်းစွာ ဝမ်းနည်းစွာ  
ဝမ်းနည်းစွာ ဝမ်းနည်းစွာ ဝမ်းနည်းစွာ ဝမ်းနည်းစွာ

79

79

A

၁၂၂၅ ခုနှစ် ဝါဆိုလပြည့်ကျော် ၁၂ ရက်နေ့ ဝမ်းနည်းစွာ  
တရားမဝင်စွာ ဝမ်းနည်းစွာ ဝမ်းနည်းစွာ ဝမ်းနည်းစွာ  
ဝမ်းနည်းစွာ ဝမ်းနည်းစွာ ဝမ်းနည်းစွာ ဝမ်းနည်းစွာ  
ဝမ်းနည်းစွာ ဝမ်းနည်းစွာ ဝမ်းနည်းစွာ ဝမ်းနည်းစွာ

၁၂၂၅ ခုနှစ် ဝါဆိုလပြည့်ကျော် ၁၂ ရက်နေ့ ဝမ်းနည်းစွာ  
တရားမဝင်စွာ ဝမ်းနည်းစွာ ဝမ်းနည်းစွာ ဝမ်းနည်းစွာ  
ဝမ်းနည်းစွာ ဝမ်းနည်းစွာ ဝမ်းနည်းစွာ ဝမ်းနည်းစွာ  
ဝမ်းနည်းစွာ ဝမ်းနည်းစွာ ဝမ်းနည်းစွာ ဝမ်းနည်းစွာ

**BABAD ARYA PINATIH 02**

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali

លេខ

79

B

សំណុំ ប្រាសាទបុរាណដ៏ធំនៅទីនេះ គឺជាប្រាសាទដ៏សំខាន់មួយ  
របស់រាជវង្សអរិយធម៌ខ្មែរ ដែលបានសាងសង់ឡើងក្នុងសតវត្សរ៍  
ទី៧ ក្រោយពីការបញ្ចប់សង្គ្រាមស៊ីយ៉ាម និងស្រុកខ្មែរ។ ប្រាសាទនេះ  
មានរចនាប្រភេទដូចជាប្រាសាទខ្មែរ ដែលមានសិលាចារឹក  
សំខាន់ៗសរុបមាន ១៦ ប្រាសាទនេះ គឺជាប្រាសាទដ៏សំខាន់មួយ

និងប្រាសាទដ៏សំខាន់មួយទៀត គឺជាប្រាសាទដ៏សំខាន់មួយ  
របស់រាជវង្សអរិយធម៌ខ្មែរ ដែលបានសាងសង់ឡើងក្នុងសតវត្សរ៍  
ទី៧ ក្រោយពីការបញ្ចប់សង្គ្រាមស៊ីយ៉ាម និងស្រុកខ្មែរ។ ប្រាសាទនេះ  
មានរចនាប្រភេទដូចជាប្រាសាទខ្មែរ ដែលមានសិលាចារឹក  
សំខាន់ៗសរុបមាន ១៦ ប្រាសាទនេះ គឺជាប្រាសាទដ៏សំខាន់មួយ

៥០

80

A

ប្រាសាទដ៏សំខាន់មួយ គឺជាប្រាសាទដ៏សំខាន់មួយ  
របស់រាជវង្សអរិយធម៌ខ្មែរ ដែលបានសាងសង់ឡើងក្នុងសតវត្សរ៍  
ទី៧ ក្រោយពីការបញ្ចប់សង្គ្រាមស៊ីយ៉ាម និងស្រុកខ្មែរ។ ប្រាសាទនេះ  
មានរចនាប្រភេទដូចជាប្រាសាទខ្មែរ ដែលមានសិលាចារឹក  
សំខាន់ៗសរុបមាន ១៦ ប្រាសាទនេះ គឺជាប្រាសាទដ៏សំខាន់មួយ

ប្រាសាទដ៏សំខាន់មួយ គឺជាប្រាសាទដ៏សំខាន់មួយ  
របស់រាជវង្សអរិយធម៌ខ្មែរ ដែលបានសាងសង់ឡើងក្នុងសតវត្សរ៍  
ទី៧ ក្រោយពីការបញ្ចប់សង្គ្រាមស៊ីយ៉ាម និងស្រុកខ្មែរ។ ប្រាសាទនេះ  
មានរចនាប្រភេទដូចជាប្រាសាទខ្មែរ ដែលមានសិលាចារឹក  
សំខាន់ៗសរុបមាន ១៦ ប្រាសាទនេះ គឺជាប្រាសាទដ៏សំខាន់មួយ





**BABAD ARYA PINATIH 02**

Pusat Dokumentasi  
Dinas Kebudayaan Provinsi Bali

81  
B

Handwritten text in Balinese script on a palm leaf manuscript strip.

82  
A

Handwritten text in Balinese script on a palm leaf manuscript strip.

BABAD ARYA PINATIH 02

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali

82  
B

Handwritten text in Balinese script on a palm leaf manuscript strip. The text is arranged in two columns, with a small mark at the top left.

83  
A

Handwritten text in Balinese script on a palm leaf manuscript strip. The text is arranged in two columns.

**BABAD ARYA PINATIH 02**

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali

83

83

B

10

... 0 ...  
...  
...  
...  
...

...  
...  
...  
...  
...

84

84

A

...  
...  
...  
...  
...

...  
...  
...  
...  
...







BABAD ARYA PINATIH 02

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali

87

B

87

Handwritten Balinese script on the left side of the palm leaf manuscript.

Handwritten Balinese script on the right side of the palm leaf manuscript.

88

A

88

Handwritten Balinese script on the left side of the palm leaf manuscript.

Handwritten Balinese script on the right side of the palm leaf manuscript.



BABAD ARYA PINATIH 02

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali

88
88 B

<p>         1. ...          2. ...          3. ...       </p>	<p>         4. ...          5. ...          6. ...       </p>
---	---

89
89 A

<p>         1. ...          2. ...          3. ...       </p>	<p>         4. ...          5. ...          6. ...       </p>
---	---



**BABAD ARYA PINATIH 02**

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali

№

90

B

၁၀။  
ဤဗဟုသုတတို့သည် ဗဟုသုတတို့ကို ပညာရှင်များက ဝိသုဒ္ဓိ  
ပညာဖြင့် ဆွဲချက်များကို ဝိသုဒ္ဓိပညာဖြင့် ဆွဲချက်များကို  
ဆွဲချက်များကို ဆွဲချက်များကို ဆွဲချက်များကို ဆွဲချက်များကို  
ဆွဲချက်များကို ဆွဲချက်များကို ဆွဲချက်များကို ဆွဲချက်များကို

ဤဗဟုသုတတို့သည် ဗဟုသုတတို့ကို ပညာရှင်များက ဝိသုဒ္ဓိ  
ပညာဖြင့် ဆွဲချက်များကို ဝိသုဒ္ဓိပညာဖြင့် ဆွဲချက်များကို  
ဆွဲချက်များကို ဆွဲချက်များကို ဆွဲချက်များကို ဆွဲချက်များကို  
ဆွဲချက်များကို ဆွဲချက်များကို ဆွဲချက်များကို ဆွဲချက်များကို

၁၁။

91

A

၁၁။  
ဤဗဟုသုတတို့သည် ဗဟုသုတတို့ကို ပညာရှင်များက ဝိသုဒ္ဓိ  
ပညာဖြင့် ဆွဲချက်များကို ဝိသုဒ္ဓိပညာဖြင့် ဆွဲချက်များကို  
ဆွဲချက်များကို ဆွဲချက်များကို ဆွဲချက်များကို ဆွဲချက်များကို  
ဆွဲချက်များကို ဆွဲချက်များကို ဆွဲချက်များကို ဆွဲချက်များကို

ဤဗဟုသုတတို့သည် ဗဟုသုတတို့ကို ပညာရှင်များက ဝိသုဒ္ဓိ  
ပညာဖြင့် ဆွဲချက်များကို ဝိသုဒ္ဓိပညာဖြင့် ဆွဲချက်များကို  
ဆွဲချက်များကို ဆွဲချက်များကို ဆွဲချက်များကို ဆွဲချက်များကို  
ဆွဲချက်များကို ဆွဲချက်များကို ဆွဲချက်များကို ဆွဲချက်များကို



**BABAD ARYA PINATIH 02**

Pusat Dokumentasi  
Dinas Kebudayaan Provinsi Bali

ꦩꦩ	92
	B

*[Handwritten Balinese script on a palm leaf fragment]*

*[Handwritten Balinese script on a palm leaf fragment]*

ꦩꦩ	93
	A

*[Handwritten Balinese script on a palm leaf fragment]*

*[Handwritten Balinese script on a palm leaf fragment]*











# BABAD ARYA PINATIH 02

Pusat Dokumentasi  
Dinas Kebudayaan Provinsi Bali

97  
B

Handwritten Balinese script on a palm leaf manuscript strip, divided into two columns. The text is written in a traditional style.

98  
A

Handwritten Balinese script on a palm leaf manuscript strip, divided into two columns. The text is written in a traditional style.



**BABAD ARYA PINATIH 02**

Pusat Dokumentasi  
Dinas Kebudayaan Provinsi Bali

Handwritten text on a palm leaf manuscript strip, likely in Balinese script. The text is arranged in two columns, with a small label on the left side.

Handwritten label on the left side of the manuscript strip, containing the number 99 and the letter B.

Handwritten text on a palm leaf manuscript strip, likely in Balinese script. The text is arranged in two columns, with a small label on the left side.

Handwritten label on the left side of the manuscript strip, containing the number 100 and the letter A.

**BABAD ARYA PINATIH 02**

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali

၇၀၀

100

B

၇၀၀ ခဏအသက်အားလေးသက်အားလေးပျဉ်းညွှန်သောကျိတ်ကျိတ်  
ပဏာသင်္ဃာတော်ကျိတ်သက်အားလေးသက်အားလေးပျဉ်းညွှန်  
တော်၇၀၀ ခဏအသက်အားလေးသက်အားလေးပျဉ်းညွှန်သောကျိတ်ကျိတ်  
ကျိတ်ပျဉ်းညွှန်သောကျိတ်ကျိတ်ပျဉ်းညွှန်သောကျိတ်ကျိတ်

ဟူ၏။ ခဏအသက်အားလေးသက်အားလေးပျဉ်းညွှန်သောကျိတ်ကျိတ်  
ပဏာသင်္ဃာတော်ကျိတ်သက်အားလေးသက်အားလေးပျဉ်းညွှန်သောကျိတ်ကျိတ်  
ကျိတ်ပျဉ်းညွှန်သောကျိတ်ကျိတ်ပျဉ်းညွှန်သောကျိတ်ကျိတ်  
ကျိတ်ပျဉ်းညွှန်သောကျိတ်ကျိတ်ပျဉ်းညွှန်သောကျိတ်ကျိတ်

၇၀၇

101

A

၇၀၇ ခဏအသက်အားလေးသက်အားလေးပျဉ်းညွှန်သောကျိတ်ကျိတ်  
ပဏာသင်္ဃာတော်ကျိတ်သက်အားလေးသက်အားလေးပျဉ်းညွှန်သောကျိတ်ကျိတ်  
ကျိတ်ပျဉ်းညွှန်သောကျိတ်ကျိတ်ပျဉ်းညွှန်သောကျိတ်ကျိတ်  
ကျိတ်ပျဉ်းညွှန်သောကျိတ်ကျိတ်ပျဉ်းညွှန်သောကျိတ်ကျိတ်

ကျိတ်ပျဉ်းညွှန်သောကျိတ်ကျိတ်ပျဉ်းညွှန်သောကျိတ်ကျိတ်  
ကျိတ်ပျဉ်းညွှန်သောကျိတ်ကျိတ်ပျဉ်းညွှန်သောကျိတ်ကျိတ်  
ကျိတ်ပျဉ်းညွှန်သောကျိတ်ကျိတ်ပျဉ်းညွှန်သောကျိတ်ကျိတ်  
ကျိတ်ပျဉ်းညွှန်သောကျိတ်ကျိတ်ပျဉ်းညွှန်သောကျိတ်ကျိတ်

BABAD ARYA PINATIH 02

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali

101  
B

...  
...  
...  
...  
...

...  
...  
...  
...  
...

102  
A

...  
...  
...  
...  
...

...  
...  
...  
...  
...

BABAD ARYA PINATIH 02

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali

102  
B

၁၀၂

ကျွန်ုပ်တို့သည် မြန်မာနိုင်ငံတော် အစိုးရ၏ ဥပဒေနှင့် ကိုညီညွတ်စွာ ဆောင်ရွက်ရန် အတွက် အားပေးပါရန် တောင်းဆိုပါသည်။

ကျွန်ုပ်တို့သည် မြန်မာနိုင်ငံတော် အစိုးရ၏ ဥပဒေနှင့် ကိုညီညွတ်စွာ ဆောင်ရွက်ရန် အတွက် အားပေးပါရန် တောင်းဆိုပါသည်။

၁၀၃  
A

ကျွန်ုပ်တို့သည် မြန်မာနိုင်ငံတော် အစိုးရ၏ ဥပဒေနှင့် ကိုညီညွတ်စွာ ဆောင်ရွက်ရန် အတွက် အားပေးပါရန် တောင်းဆိုပါသည်။

ကျွန်ုပ်တို့သည် မြန်မာနိုင်ငံတော် အစိုးရ၏ ဥပဒေနှင့် ကိုညီညွတ်စွာ ဆောင်ရွက်ရန် အတွက် အားပေးပါရန် တောင်းဆိုပါသည်။

**BABAD ARYA PINATIH 02**

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali

103
B

Handwritten text in Balinese script on a palm leaf, consisting of two columns of text.

104
A

Handwritten text in Balinese script on a palm leaf, consisting of two columns of text.



BABAD ARYA PINATIH 02

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali

104  
B

Handwritten text on the left side of the top palm-leaf manuscript fragment.

Handwritten text on the right side of the top palm-leaf manuscript fragment.

105  
A

Handwritten text on the left side of the bottom palm-leaf manuscript fragment.

Handwritten text on the right side of the bottom palm-leaf manuscript fragment.





BABAD ARYA PINATIH 02

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali

107  
B

Handwritten text in Balinese script on a palm leaf manuscript strip, divided into two columns.

108  
A

Handwritten text in Balinese script on a palm leaf manuscript strip, divided into two columns.



**BABAD ARYA PINATIH 02**

*Pusat Dokumentasi  
Dinas Kebudayaan Provinsi Bali*

109  
B

...  
...  
...  
...  
...

...  
...  
...  
...  
...

110  
A

...  
...  
...  
...  
...

...  
...  
...  
...  
...

**BABAD ARYA PINATIH 02**

*Pusat Dokumentasi*

*Dinas Kebudayaan Provinsi Bali*

110  
B

Handwritten Balinese script on a palm leaf manuscript strip. The text is arranged in two lines, with a central hole for binding. A circular stamp is visible on the right side of the strip.



**BABAD ARYA PINATIH 02**

*Pusat Dokumentasi*

*Dinas Kebudayaan Provinsi Bali*

